

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

ယခုရက်စွဲမှတ်တမ်းပါ အချက်အလက်များသည် မြန်မာ့အရေး လေ့လာသူများအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ၊ ဆွေးနွေးမှုများနှင့် တခြားသော ဆက်စပ်သတင်းများအား မီဒီယာများမှတစ်ဆင့် မှတ်တမ်းတင်ထားသော ရက်အလိုက် ငြိမ်းချမ်းရေးသတင်းစုစည်းချက်များဖြစ်ပါသည်။ ထို့ကြောင့် ရက်စွဲမှတ်တမ်းပါအချက်အလက်များသည် မြန်မာ့အရေး လေ့လာသူများ၏ အမြင် နှင့် အာဘော်မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော မီဒီယာဖော်ပြချက်များအား စုစည်းပေးထားခြင်းသာဖြစ်ပါသည်။ မြန်မာ့အရေးလေ့လာသူများ အဖွဲ့မှ ထုတ်ဝေလျက်ရှိသော ငြိမ်းချမ်းရေးရက်စွဲစဉ်မှတ်တမ်းများနှင့် လအလိုက်သုံးသပ်ချက်အနှစ်ချုပ်မှတ်တမ်းများအား ပိုမိုကောင်းမွန် စေရန်အတွက် အကြံပြုချက်များပေးပါရန်နှင့် အကြံပြုချက်များပေးလိုပါက bcmg.burma.org@gmail.com နှင့် ဖုန်း - 09-796636737 တို့ကို ဆက်သွယ်နိုင်ပါသည်။

မြန်မာ့အရေးလေ့လာသူများအဖွဲ့

စဉ်	နေ့စွဲ	အကြောင်းအရာ	ရည်ညွှန်း
၁၃။	၁၃.၉.၂၀၁၇	စက်တင်ဘာလ ၁၃ ရက်နေ့တွင် နမ့်တူမြို့နယ်နှင့် နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့နယ် တို့၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်တည်းတွင် တိုက်ပွဲ ၃ နေရာ ထိတွေ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နေ့လည် ၁၂:၃၅ နာရီမှ ၁၃:၀၅ နာရီအထိ နမ့်တူမြို့နယ် ပန်ဝါကျေးရွာ အနီးတွင် TNLA တပ်ရင်း (၈၇၆) နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) ခမရ (၃၀၁) တို့ လည်းကောင်း၊ နေ့လည် ၁၂:၃၀ နာရီတွင် နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာနှင့် မန်မိုင်မိန်း ကွမ်းကျေးရွာ ကြားတွင် TNLA တပ်ရင်း ၄၃၄ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့လည်းကောင်း၊ ညနေ ၁၇:၀၀ နာရီတွင် ကျောက်မဲမြို့နယ် လွယ်ခလေးကျေးရွာ အထက်ဖက် တောင်ကြောပေါ်တွင် TNLA တပ်ရင်း (၆၆၆) နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ အသီးသီး ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာနှင့် မန်မိုင်မိန်းကွမ်းကျေးရွာ တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက် ၃ ဦးကျဆုံးခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ (PSLF/TNLA Link)	TNLA-TMT တိုက်ပွဲ
၁၄။	၁၄.၉.၂၀၁၇	သျှမ်း(ရှမ်း)ပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့အနီးဝန်းကျင်တွင် မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုများကြောင့် ကျေးရွာအချို့မှ ဒေသခံ ၃၀၀ခန့် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဒေသခံရွာသား ၃ဦးမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု သျှမ်း (ရှမ်း)လူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ (စက်တင်ဘာ ၁၄ရက်စွဲ)ဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ SHRF ၏ ပြောခွင့်ရ စိုင်းကွန်းလျောင်းမှ "အခု အဲဒီ မိုင်းရယ်ဒေသမှာ မြန်မာစစ်တပ်က နယ်မြေရှာ ရှင်းလင်းရင်းနဲ့ ရွာသူရွာသားတွေကို လူ့အခွင့်အရေးချိုးဖောက်တာပေါ့။ အခု လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက သူတို့ကျေးရွာတွေကို မပြန်ကြသေးဘူးဗျ။ ဖြစ်တာလည်း မကြာသေးဘူးဆိုတော့ သူတို့ စိုးရိမ်တဲ့ အခြေအနေမှာပဲရှိသေးတယ်"ဟု ပြောသည်။ (KIC Link)	HR Violation
		စက်တင်ဘာလကုန်တွင် ကူညီထောက်ပံ့မှုများ ရပ်စဲခံရတော့မည့် အီတူးထာပြည်တွင်း စစ်ရှောင်ကရင်ဒုက္ခသည် စခန်းအားဆက်လက် အကူအညီ ပေးရန် အီတူးထာ ပံ့ပိုးရေးကော်မတီမှ နိုင်ငံတကာအလှူရှင်တွေ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ခဲ့သည်။ "ကူညီထောက်ပံ့မှုတွေကတော့ လျော့နည်းလာတာကြာပြီ။ ဒီလထဲမှာတော့ ပြတ်သွားမှာပေါ့လေ။ မရှိတော့ဘူး။ ဒီလထဲမှာ ပြတ်ပြီဆိုရင် သူတို့ ဆက်သွားမယ့် နောက်ထပ် နှစ်လ သုံးလအတွက် ဘာမှ မရှိတော့ဘူးဆို အခက်အခဲတော့ ပေါ်လာမယ်။ အဓိကက သူတို့ပြန်မယ့် နေရာတွေက သူတို့က မပြန်ရဘူး။ မပြန်ရတဲ့အတွက်ကြောင့် သူတို့ဆက်ပြီးတော့ အခြေအနေကြည့်ရဦးမယ်။ ပြီးတော့ ဘယ်လိုပုံပုံမျိုးနဲ့ ရပ်တည်ရမလဲ၊ ပြန်ပြီးတော့ နည်းနည်း လူ့အခြေအနေကို ပြန်ပြီးတော့သုံးသပ်ပါ" ဟုပြည်တွင်းနေရပ်စွန့်ခွာ ပြည်သူလူထုပံ့ပိုးရေး ကြိုတင်ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ပဒိုစော နေသာဘလေး မှပြောပြခဲ့သည်။(RFA Link)	IDPs အီတူးထာ
		အစိုးရနှင့် ဆွေးနွေးနေဆဲဖြစ်သော အဆိုပြုချက်များအား Legal Binding အဖြစ် NCA နှင့် အတူတကွ လက်မှတ် ရေးထိုးနိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဗဟို အလုပ်အမှု ဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း UNFC သတင်းထုတ်ပြန်ရေးအဖွဲ့မှ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (Eleven Link) (7Day Link)	UNFC Meeting နိုင်ငံတကာ ဆက်ဆံရေး
		ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အခြေအနေများကို ထောက်ရှု၍ ဥရောပသမဂ္ဂ ဥပဒေပြုလွှတ်တော်၏ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကော်မတီ အဖွဲ့မှ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်တစ်ခုကို ဖျက်သိမ်းခဲ့သည်။ စက်တင်ဘာ ၁၄ ရက်နေ့စွဲဖြင့် ဥရောပလွှတ်တော်မှ ထုတ်ပြန်သော ကြေညာချက်တွင် ကော်မတီဥက္ကဋ္ဌဖြစ်သူ Bernd Lange က ထိုသို့ ဆုံးဖြတ်ခြင်းသည် ရခိုင်ဒေသအရေးနှင့် ချမှတ်ခဲ့ သော ဥရောပလွှတ်တော် ဆုံးဖြတ်ချက်တွင် ပါဝင်သည့် လတ်တလော မြန်မာနိုင်ငံရေး၊ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကြောင့် ဖြစ်ကြောင်း၊ ထိုအခြေအနေများကြောင့် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ ချုပ်ဆိုဖွယ်ရှိသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုအတွက် အကျိုးဖြစ်ထွန်းမည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်စရာမရှိသဖြင့် ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ (Myanmar Now Link)	
၁၅။	၁၅.၉.၂၀၁၇	စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာနေ ဒေသခံတစ်ဦးသည် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ရာ မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။ (တာကွယ်ရေးဦးစီးချုပ်ရုံး Link)	မြေမြင်မိုင်း

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

	<p>ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှ စစ်ဘေးဒုက္ခသည် သုံးဦးသေဆုံးခဲ့သည့်အမှုကို အမှတ်(၃၁၉) ခြေမြန်တပ်ရင်းရှိ အကျဉ်း စစ်တရားရုံးတွင် ခမရ ၃၁၉ မှ တပ်ရင်းမှူး ဒုဗိုလ်ကြီး၊ ဒုတပ်ကြပ်တို့အပါအဝင် တပ်မတော်သားဦးကို စစ်ဆေးခဲ့ရာ တပ်မတော်ဘက်မှ ပွင့်လင်း မြင်သာမှုရှိစေရန်ဟုဆိုကာ စစ်ရှောင်များကို ကူညီနေသည့် ကချင်အရပ်ဘက်အဖွဲ့အစည်းများကို လာရောက် နားထောင်ခွင့်ပြုခဲ့ပြီး အချို့မှ ဝန်ခံထွက် ဆိုခဲ့သော်လည်း ခမရ (၃၁၉)တွင် တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဇေယျာဦးကို ဆက်လက်စစ်ဆေးရာ အမှုမှာ မပြီးပြတ် သေးသည့်အတွက် လာမည့်အပတ်တွင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။ "စစ်ခုံရုံးအဖွဲ့ မှစစ်တယ် ဆိုတော့ ရဲဘော် အရာရှိ(၅)ယောက်ကတော့ ဝန်ခံပါတယ်။ ဒါပေမဲ့တပ်ရင်းမှူးတာဝန်မခံတော့ အစကနေ ပြန်လုပ် သလိုဖြစ်သွားတာပေါ့။" ဟု စစ်ခုံရုံးသို့ သွားရောက်နားထောင်ခဲ့သူ တဦးဖြစ်သည့် မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော်မှပြောသည်။ (DVB Link) (VOA Link) (KachinWave Link) (RFA Link) (Irrawaddy Link)</p> <p>မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ၂ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သတင်းသမား ဂဦး နှင့် အရပ်သား ဂဦးအား စက်တင်ဘာ ၁၅ ရက်ရုံးချိန်းတွင် သီပေါမြို့နယ်တရားရုံးမှ တရားသေ လွတ်ပေးလိုက်ပြီဖြစ်သည်။ ကားဆရာ ဂဦးဖြစ်သူ မိုင်းစံညွန့်နှင့် မိုင်းအောင်ခမ်းတို့ ဂဦးကို ပုဒ်မ ၁၇(၁)ဖြင့် တရားသေလွတ်ပေးလိုက်ပြီဖြစ်သော်လည်း ဗိုလ်မှူးကုန်းကုန်း ဥပဒေပုဒ်မ (၈)ဖြင့် ထပ်မံရင်ဆိုင်သွားရမည်ဖြစ်ပြီး အမှုတွဲတွင် ပါဝင်သူ ဝမ်းထုတ်ထားသည့် ၄ ဦးကိုလည်း ပယ်ဖျက်ပေးခဲ့သည်။ (DVB Link) (DVB Link) (BBC Link) (Marnagar Link)</p> <p>ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရွက် ဆစ် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် မစ္စတာဟုန်လျန်နှင့် ရန် ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ် စဉ်တွင် အားပေးကူညီရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လာနိုင်ရေး တရုတ် သံအမတ်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း RCSS ပြော ရေးဆိုခွင့်ရှိသူများက ပြောသည်။ (7Day Link) (BBC Link)</p> <p>ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး လွက်စစ်နှင့် မီဒီယာများတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ပဋိပက္ခများကို ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းရမည်ဖြစ် ကြောင်း ဗိုလ်ချုပ်ကြီးလွက်စစ်မှပြောကြားခဲ့သည်။ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်ကြီးမြို့တွင် ပြုလုပ်ခွင့်မရဘဲ အစိုးရနှင့် တပ်မတော်ဘက်မှ လင်းခေးနှင့်မိုင်းပန်မြို့တို့တွင်သာ ပြုလုပ်ခွင့်ပေးမည့်အပေါ် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ဥက္ကဋ္ဌ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် ကျေနပ်အားရခြင်း မရှိသေးကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးလွက်စစ်မှ ပြောသည်။ (Eleven Link) (7Day Link) (The Ladies Link) (VOA Link) (RFA Link) (Eleven Link) (BBC Link) (Irrawaddy Link)(Eleven Link) (The Ladies Link)</p> <p>သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးဟော်တယ်၌ တွေ့ဆုံခဲ့သည်။(သျှမ်းသံတော်ဆင့် Link)</p> <p>(UNFC)၏ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းအဖွဲ့ (PPWT) တို့၏ သတ္တမ အကြိမ် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတရပ်အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် တိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးသို့ နိုင်ဟံသာ ဦးဆောင်သည့် (UNFC)အဖွဲ့နှင့် ပဒိုကွယ်ထူးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းအဖွဲ့ (PPWT)တို့အပြင် အခြားခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ (UNFC Link)</p> <p>တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (တနင်္သာရီ)သည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် တနင်္သာရီမြို့နယ် သိမ်ခွန်းကျေးရွာ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ JMC-S (တနင်္သာရီ) ၏ (၁၁) ကြိမ်မြောက် လူထုတွေ့ဆုံပွဲ သို့ ကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ၊ တနင်္သာရီမြို့နယ်နှင့် သိမ်ခွန်းကျေးရွာမှ တာဝန်ရှိသူများ၊ အနီး ပတ်ဝန်းကျင်မှ ကျေးရွာသားများ စုစုပေါင်း လူဦးရေ (၂၇၀) ခန့် တက်ရောက်ခဲ့သည်။ (JMC Link)</p> <p>နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း သဘင်ဆောင်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုအဖြစ် အောင်မြင်စွာ တည်ဆောက်နိုင်ရေးသည် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်နေကြောင်း၊ လက်ရှိဖွဲ့ စည်းပုံသည် တပ်မတော်အား အထူးအခွင့်အရေး အပ်နှင်းထားကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စာတမ်း တင်သွင်းခဲ့သည်။ (Eleven Link) (The Ladies Link)</p> <p>နေပြည်တော်၊ လွှတ်တော်တွင်း ကျင်းပသည့် ၂၀၁၇ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တပ်မတော်သား</p>	<p>HR Violation</p> <p>၁၇/၁</p> <p>RCSS – Sino Relation</p> <p>RCSS/SSA</p> <p>RCSS- SNLD Meeting</p> <p>DPN- PPWT Meeting</p> <p>JMC- S</p> <p>SNLD</p> <p>Civil – Military Relation</p>
--	------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------	-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

		<p>ကိုယ်စားလှယ်အဖွဲ့၏ စာတမ်းကို တင်သွင်းစဉ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်မှမြန်မာနိုင်ငံတွင် လျှောက်လှမ်းဆဲ ဒီမိုကရေစီ လမ်းကြောင်း ရှင်သန်နိုင်ရန်အတွက် လက်ရှိ အုပ်ချုပ်ရေး ယန္တရား နှင့် လုံခြုံရေး ယန္တရားတို့ကို ခွဲခြား မကြည့်ဘဲ အများဆန္ဒနှင့် သဘောတူညီပြီး အများမှ အတည်ပြု သတ်မှတ်ထားသည့် ဥပဒေ နှင့် အညီ ညှိနှိုင်းပေါင်းစပ်သွားနိုင်ရေးမှာ အရေးကြီးကြောင်းပြောကြားသည်။ "ဒီမိုကရေစီကို ပုံတူကူးချ၍ မရဘဲ မိမိတို့ နိုင်ငံရဲ့ သမိုင်းကြောင်း၊ ပထဝီ အနေအထား၊ သဘာဝ အခြေအနေနဲ့ ကိုက်ညီရန် လိုအပ်တာမို့လို့ ပုံတူကူးချမယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးများနဲ့ ကြုံတွေ့နိုင်ပါတယ်" ဟု တပ်မတော်သား ကိုယ် စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော် မှပြောသည်။ (Irrawaddy Link)</p>	
၁၆။	၁၆.၉.၂၀၁၇	<p>ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက်နက်ကိုင်များ ပါဝင်သည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးကို လာမည့် နိုဝင်ဘာထဲတွင် ပြည်တွင်း၌ ပြုလုပ်ရန်လျာထားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြောကြား ခဲ့သည်။ (The Ladies Link)</p> <p>ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် ညပိုင်းတွင် ရန်ကုန် မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့သည်။ ဒုတိယသမ္မတနှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် တာဝန် ရှိသူများ လိုက်ပါခဲ့သည်။ (MOI Link) (DVB Link)</p> <p>ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) မှဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဧရာဝတီ၏ အင်တာဗျူး (Irrawaddy Link)</p> <p>ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၀)ကြိမ်မြောက် ပစ်ဖိတ်ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (10th Pacific Armies Chief Conference-PACC)သို့ တက်ရောက်ရန်အတွက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင် သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။ ခရီးစဉ် အတွင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် (၁၀)ကြိမ် မြောက် ပစ်ဖိတ် ကြည်း တပ်ဦးစီးချုပ်များ အစည်းအဝေး (10th Pacific Armies Chief Conference-PACC) သို့ တက်ရောက်ခြင်း၊ အာဂျ- ပစ်ဖိတ်ဒေသတွင်း နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခြင်း၊ ကိုရီးယား နိုင်ငံရှိ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအား ကြည့်ရှု လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး Link)</p>	<p>CSSU Meeting</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>Interview</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p>
၁၇။	၁၇.၉.၂၀၁၇	<p>နမ့်ဆန်မြို့နယ် မန်မိုင်မိန်းကွမ်းရွာ အရှေ့ဖက် ၃ မိုင်ကျော် အကွာတွင် နေ့လည် ၁၀း၀၅ နာရီမှ ၁၁း၀၅ နာရီအထိတကြိမ်၊ ညနေ (၁၇း၁၀) နာရီမှ (၁၈း၀၀) နာရီထိ တစ်ကြိမ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၄၃၄ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ (PSLF/TNLA Link) (NAB Link)</p> <p>နမ့်ဆန်မြို့နယ် ဒဲဒဲကျေးရွာအုပ်စု မန်ကန်ကျေးရွာသို့ နံနက်(၀၄း၀၀) နာရီအချိန်တွင် မြန်မာ့ တပ်မတော် တပ်မ (၈၈) အင်းအား (၃၀) ခန့် ရောက်ရှိလာပြီး မန်ကန်ကျေးရွာသားများ ဖြစ်ကြသည့် (၁)တား အိုက်လေး၊ (၂)တားအိုက်လာ၊ (၃) ယိုင်တူး(ခ) တားယိုင်ကျော်၊ (၄)တားထွန်းသစ် (ခ) ကုန်းအိုက်မြင့်နှင့် (၅) မိုင်းအိုက်မြင့်တို့ ၅ ဦးအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ဖမ်းဆီးခေါ်ဆောင် ခံရသူများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆရာတော်ဦးဘောကမှ ကျေးရွာသားမှန်ကန်ကြောင်း သွားရောက်ထောက်ခံရာ (၃) ဦး ပြန်လွတ်ပေးခဲ့ပြီး၊ တားထွန်းသစ် (ခ) ကုန်းအိုက်မြင့်နှင့် မိုင်းအိုက်မြင့် တို့ (၂)ဦးကို ပြန်လွတ်ခြင်းမရှိသေးကြောင်း TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ (PSLF/TNLA Link)</p> <p>အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီ ဥက္ကဋ္ဌနှင့်အိန္ဒိယရေတပ် ဦးစီးချုပ်၏ ဖိတ်ကြား ချက်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သည်။ (ကာကွယ်ရေး ဦးစီးချုပ်ရုံး Link)</p> <p>တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်မည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ (MOI Link)</p>	<p>TNLA- TMT တိုက်ပွဲ</p> <p>HR Violation</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p>
၁၈။	၁၈.၉.၂၀၁၇	<p>ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၏ ဌာနဆိုင်ရာတာဝန်ခံများနှင့် တိုင်းရင်းသားလူမျိုးရေးရာစင်တာ(ENAC) အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတရပ်အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၈-၁၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။ (UNFC)၏ ဌာနဆိုင်ရာ (၆)ခု နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း တင်ပြဆွေးနွေးသွားရမည့် ကဏ္ဍ (၆)ရပ်တို့ အဓိကထားပြီး ပူးတွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (UNFC Link)</p>	UNFC- ENAC

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

		<p>ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၀)ကြိမ်မြောက်ပစ်ဖိတ် ကြည်းတပ်ဦးစီးချုပ်များ အစည်း အဝေး (10th Pacific Armies Chiefs Conference) ဖွဲ့ပွဲအခမ်းအနားအား ဆိုးလ်မြို့ရှိ Grand Hyatt ဟိုတယ်၌ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် US Army Pacific Commander ဖြစ်သူ General Robert B. Brown နှင့် မွန်းလွဲပိုင်း တွင် ဆိုးလ်မြို့ရှိ တည်းခိုရာ Grand Hyatt Hotel ၊ Bilateral Meeting Room ၌ သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ (MOI Link) (ကာကွယ်ရေးဦးစီးချုပ်ရုံး Link) (ကာကွယ်ရေးဦးစီးချုပ်ရုံး Link)</p> <p>ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် General Surapong Suwana-adth ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ညနေ (၄) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ (MOI Link) (Myanmar President Office Link)</p> <p>တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ညနေပိုင်းတွင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Surapong Suwana-adth အား ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူးကြီး(ကြည်း/ရေလေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အရာရှိကြီးများ တက်ရောက်ခဲ့ပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပူးတွဲစစ်ဦးစီးအရာရှိချုပ် Gen. Tarnchaiyan Srisuwan ၊ စစ်သံမှူးများနှင့် အရာရှိကြီးများ တက်ရောက်ခဲ့သည်။ (MOI Link) (ကာကွယ်ရေး ဦးစီးချုပ်ရုံး Link)</p>	<p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p>
၁၉။	၁၉.၉.၂၀၁၇	<p>နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာနှင့် ပန်ကျာကျေးရွာကြားတွင် နံနက် ၈:၀၀ နာရီမှ ၈:၅၀ နာရီ အထိ TNLA တပ်ရင်း (၄၃၄) နှင့် မြန်မာ တပ်မတော်တပ်မ (၇၇) တို့ စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း (၈:၂၀) နာရီမှ (၈:၅၀) နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။တိုက်ပွဲတွင်မြန်မာတပ်မတော် ဖက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးကျဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ် တာဂျတ်ဂျာမှ "အဓိကကတော့ တပ်မတော်က အင်အားတိုးချဲ့ပြီး ကျနော်တို့ရှိတဲ့ နေရာတွေကို လိုက်ရှာရာကနေ တည့်တည့် တိုးတာပေါ့။ အဲဒါနဲ့ ကျနော်တို့နဲ့ ရင်ဆိုင် တိုက်ပွဲဖြစ်ကြ တာ" ဟုပြောခဲ့သည်။ (PSLF/TNLA Link) (Irrawaddy Link) (NAB Link)</p> <p>NCAတွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တွေ့ဆုံပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ရန် တောင်းဆိုမည်ဟု အဖွဲ့အစည်းသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ မှ ပြောကြားခဲ့သည်။ (The Ladies Link)</p> <p>ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ တီးမားကျေးရွာနေ ဒေသခံနှစ်ဦးသည် မန်ပိန်း ဟိုကျေးရွာပျက်၏ မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောစပ်သို့အရောက်၌ မိုင်းနှစ်လုံးအား နင်းမိပေါက်ကွဲ၍ နှစ်ဦးလုံးတွင် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့သည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး Link)</p> <p>နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်သည့် RFA နှင့် သီးသန့်တွေ့ဆုံမေးမြန်းချက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီး နောက်ပိုင်းတွင် တပ်မတော်နှင့် အရင်ကထက်ပိုပြီး ထိတွေ့ဆက်ဆံမှုရှိ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အမြဲကြိုးစားကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။ (RFA Link)</p> <p>နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy အား မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ (SC Office Link)</p> <p>စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ပြောကြားမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာခေါင်းဆောင်များမှ စိတ်ဝင်တစားစောင့်ကြည့်နေကြကြောင်းနယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေသည့် အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။ မိန့်ခွန်းတွင် ရခိုင် ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေး တပ်တွေဘက်မှ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ကိစ္စတွင် မြန်မာစစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြတ်ပြတ်သားသား ပြောဆိုလိမ့်မယ်လို့ နိုင်ငံတကာခေါင်းဆောင်များမှ မျှော်လင့်ခဲ့သည်။ (VOA Link)</p> <p>နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ပန်းရှင်းဗဟိုဌာန - ၂ တွင် စက်တင်ဘာ လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းတရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့သည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ မိန့်ခွန်းမှ ကောက်နုတ်ချက်အချို့ကိုလည်း</p>	<p>TNLA- TMT တိုက်ပွဲ</p> <p>JICM</p> <p>မြေမြုပ်မိုင်း</p> <p>DASSK</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>DASSK Speech</p>

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

		<p>အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ (MyanmarNow Link) (RFA Link) (Irrawaddy Link) (ArakanArmy Link)</p> <p>စက်တင်ဘာ ၁၉ ရက်မနက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ပင်းရှင်း ဗဟိုဌာန ၂(MICC2)မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းအပေါ်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းဝန်းမှ သဘောထား အမြင်ပြော ဆိုချက်များ (DVB Link) (VOA Link)</p> <p>စက်တင်ဘာလ ၁၉ ရက် အင်္ဂါနေ့တွင် ဝန်ကြီး Rex Tillerson နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ် စကားပြောဆိုခဲ့ရာ ရခိုင်ပြည်နယ်တွင် ဖြစ်နေသည့် ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။ဝန်ကြီး Rex Tillerson အနေဖြင့်ပြဿနာ ဖြစ်နေသည့် နေရာတွေကို အကူအညီတွေ ပေးပို့နိုင်ဖို့ မြန်မာအစိုးရနှင့် စစ်တပ်မှ ပံ့ပိုးဆောင်ရွက်ပေးဖို့ကို တိုက်တွန်းခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ (VOA Link)</p> <p>နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Patrick Murphy အား နေ့လည် နှစ်နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ (MOI Link) (SC Office Link)</p> <p>(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံ ခန်းမ(General Assembly Hall)၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။ (MOI Link)</p> <p>ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဝိုင်းချုပ်မှူးကြီးစိုးဝင်းသည် နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Grand Hyatt Hotel တွင် ကျင်းပပြုလုပ်သည့် ဒုတိယပိုင်း ဆွေးနွေးမှုဖြစ်သော " Integration of Soft Power in Civil-Military Partnerships During Crisis " ခေါင်းစဉ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဒုတိယ ဝိုင်းချုပ်မှူးကြီးစိုးဝင်းသည် ဩစတြေးလျတပ်မတော်ကြည်းတပ်ဦးစီးချုပ် Lieutenant General Angus Campbell နှင့် နံနက်ပိုင်း တွင် ဆိုးလ်မြို့ Grand Hyatt Hotel ၊ Bilateral Meeting Roomတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းကြောင်း၊ ၂၀၁၂ ခုနှစ်မှ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် ဖြစ်စဉ်များ၊ သတင်းအချက်အလက်များအား မြေပုံ၊ ဓာတ်ပုံ အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ နေ့လည်ပိုင်းတွင်ကိုရီးယားတပ်မတော်ကြည်းတပ်ဦးစီးချုပ် General Kim Yong-woosအား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်း နောက်ခံအခြေအနေ၊ အထောက်အထား၊ မြေပုံ၊ ဓာတ်ပုံများနှင့် ရှင်းလင်း ပြောကြားသည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး Link) (MOI Link) (ကာကွယ်ရေးဦးစီးချုပ်ရုံး Link)</p> <p>တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝိုင်းချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီး လည်ပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth နှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော် လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး Link)</p>	<p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p>
၂၀။	၂၀.၉.၂၀၁၇	<p>ကွတ်ခိုင်မြို့နယ် ခိုမှန်းရွာအရှေ့ဖက် လွယ်မောက်တောင်ကြောပေါ်တွင် နံနက် ၀၈:၄၀ နာရီမှ ၁၁:၄၀ နာရီ အထိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၇၇၇ နှင့် မြန်မာတပ်မတော် တပ်မ ၁၁ တို့ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တပ်မတော်မှ လွယ်မောက်တောင်ပေါ်သို့ အင်အား ၂၀၀ ကျော်ဖြင့် စစ်မျက်နှာ ၄ ဖက်မှ ထိုးစစ်ဆင် တက်ရောက်တိုက်ခိုက်သောကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်၌ တိုက်ပွဲတွင် တပ်မတော်ဖက်မှ ၂ ဦးထက် မနဲ ကျဆုံးခဲ့သည်ဟုလည်း ပါရှိသည်။ (PSLF/TNLA Link) (NAB Link)</p> <p>JMC-U ၏ ၁၂ ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ စတင်ကျင်းပခဲ့ပြီး JMC-U ဥက္ကဋ္ဌ ဒုတိယဝိုင်းချုပ်ကြီး ရာပြည့် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဝိုင်းချုပ်စောအိုင်းဇော်စိုးနှင့် ဒုတိယ ဥက္ကဋ္ဌ-၂ Rev.စောမက်သယူးအေးတို့မှ အစည်းအဝေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ပါ အချက်အလက်များအပေါ် အစိုးရနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုမတူညီမှုအချို့ရှိနေသေးသောကြောင့် JMC ၏ အကောင် အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးသည်ဟု ပြည်ထောင်စုအဆင့် JMCU ဒုတိယ ဥက္ကဋ္ဌ (၁) ဝိုင်းချုပ်စောအိုင်းဇော်စိုး ကပြောဆိုခဲ့သည်။ ၂၂ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးတွင် အစည်းအဝေး တွင် JMC-U ၏ ၁၁ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၏ အကောင်အထည် ဖော်မှုများအား တင်ပြခြင်း ၊ အရပ်သားကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းနှင့်</p>	<p>TNLA – TMT တိုက်ပွဲ</p> <p>JMC-U Meeting</p>

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း ၊ သျှမ်းပြည်နယ်တွင် စိစစ်အတည်ပြုရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြခြင်း ၊ အတည်ပြုပြီးဖြစ်သော ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ရုံးအဖွဲ့လုပ်ငန်းလမ်းညွှန်မှုတွင် ဖြည့်စွက်ခြင်း ၊ ဒေသခံအရပ်သားပြည်သူများ စတင်ဖွဲ့စည်းနိုင် ရေးအတွက် မူဝါဒတောင်းခံခြင်း အပါအဝင် JMC-U ၏ မူဝါဒပိုင်းဆိုင်ရာ တောင်းခံခြင်း တို့ကို ဆွေးနွေး သွားကြမည်ဖြစ်သည်။ ([Irrawaddy Link](#)) ([JMC Link](#)) ([RFA Link](#)) ([7Day Link](#)) ([Mizzima Link](#)) ([TaiFreedom Link](#)) ([BBC Link](#)) ([BBC Link](#))

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ နေရပ်ပြန်လာမည့် ကရင်နီဒုက္ခသည်များအတွက် ပြည်နယ်တွင်း ပြန်လည်နေရာချထားရေး အစီအစဉ်များသည် ယခုအချိန်အထိ အဆင်သင့်မဖြစ်သေးကြောင်း ဒုက္ခသည်များနေရပ်ပြန်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူ ကိုဗညားမှပြောသည်။ ကရင်နီ (ကယား) ပြည်နယ်အတွင်း မြေယာပြဿနာများကို ပြေလည်အောင်မဖြေရှင်းရသေးဘဲ မူရင်း နေရာများတွင် ပြန်လည်နေထိုင်ရေးသည် အခက်အခဲ ဖြစ်စေကြောင်း၊ ဒုက္ခသည်ကလေးများဆက်လက် ပညာသင်ယူနိုင်ရေးသည်လည်း စိုးရိမ်စရာ ဖြစ်နေကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ ([Kumudranews Link](#))

IDPs ကယား

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသော မြန်မာ့တပ်မတော်မှ သင်တန်းသား များအား ဗြိတိန်ပါလီမန်အမတ်များ၏ တောင်းဆိုမှုအရ သင်တန်းဆိုင်ငံတားကြောင်း ဗြိတိသျှအစိုးရမှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာအရေးကိစ္စကို လက်ခံနိုင်လောက်အောင် မဖြေရှင်းဆောင်ရွက်တာ မရှိမချင်း တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်နေသည့် ပညာရေးကိစ္စများကို ရပ်နားထားမည် ဖြစ်သည်ဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။ ပြဿနာ မဖြေရှင်းနိုင်သေးသမျှ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကာကွယ်ရေးကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ် ထိတွေ့ဆက်ဆံမှု ဒါမှမဟုတ် မြန်မာစစ်တပ်ကို လေ့ကျင့်သင်တန်းပေးမှုများ ဆက်လက်၍ မပြုလုပ်တော့ဟု NewYork မြို့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေသည့် ဗြိတိန်ဝန်ကြီးချုပ် Theresa May မှပြောဆိုခဲ့သည်။ ([RFA Link](#)) ([VOA Link](#)) ([BBC Link](#))

နိုင်ငံတကာ ဆက်ဆံရေး

တရုတ်-မြန်မာ ၂ နိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းများ ဖြစ်သောကြောင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ လိုအပ်သည်ဟု နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်မီဒီယာများ တွေ့ဆုံချိန်၌ ပြောဆိုခဲ့သည်။ ([DVB Link](#))

နိုင်ငံတကာ ဆက်ဆံရေး

ဗြိတိန်နိုင်ငံတွင်သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသားအရာရှိများအား ပြန်လည်လေ့လာခြင်းအပေါ် တပ်မတော်မှ သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ပြန်လည်လေ့လာခြင်းခံရသော သင်တန်းသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ယူသွားမည်ဖြစ်ပြီး ယခင်ကကမ်းလှမ်းသဘောတူညီထားသည့် သင်တန်းသားများအပါအဝင် ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံလေ့လာမည်မဟုတ်ကြောင်း ပါရှိသည်။ ([တာကွယ်ရေးဦးစီးချုပ်ရုံး Link](#)) ([Mizzima Link](#))

နိုင်ငံတကာ ဆက်ဆံရေး

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်လျက်ရှိသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပပြုလုပ်သည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အထွေထွေမူဝါဒရေး ရာဆွေးနွေးပွဲ၏ ၂၀-၉-၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်း အစည်းအဝေး တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ([MOI Link](#)) ([President Office Link](#)) ([MOI Link](#))

နိုင်ငံတကာ ဆက်ဆံရေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သံတမန်များအား အသိပေးပြောကြားချက်နှင့်ပတ်သက်၍ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ စက်တင်ဘာ ၂၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်နှင့် ရပ်တည်ချက်အတွက် ကျေးဇူးတင်ကြောင်း၊ ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ ခေါင်းဆောင်များအနေဖြင့် ရခိုင်အမျိုးသားများနှင့်သာ သက်ဆိုင်ပြီး ရခိုင်အမျိုးသားတို့၏ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခတစ်ခုအဖြစ် အမြင်လွဲမှားမှုမျိုးကို ဖြစ်ပေါ်စေမည့် အသုံးအနှုန်းမျိုးကို တရားဝင်ဥပဒေပြု၍ ထိန်းချုပ်ပေးစေလိုကြောင်းတို့ ပါရှိပါသည်။ ([ArakanArmy Link](#))

နိုင်ငံတကာ ဆက်ဆံရေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် လုံခြုံရေးဆိုင်ရာပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကို နံနက်၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟွန်လျန်မှ စကားပြောစကားများနှင့် ကျည်ကာဦးထုပ်များ လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လှူဒါန်းပစ္စည်းများအား သံအမတ် ကြီးမှ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မှ လက်ခံရယူသည်။ ([MOI Link](#)) ([SC Office Link](#))

နိုင်ငံတကာ ဆက်ဆံရေး

၂၁။ ၂၁.၉.၂၀၁၇ နမ္မတူမြို့နယ် ဟိုနားကျေးရွာအထက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း (၈၇၆) နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈) ခလရ (၁၀)တို့ နံနက်ပိုင်း ၁၀း၀၅ နာရီမှ ၁၁း၃၀ နာရီထိ တစ်ကြိမ်၊ မွန်းလွဲပိုင်း ၁၃း၅၀ နာရီမှ ၁၄း၃၀ နာရီထိ တစ်ကြိမ် တစ်နေရာတည်းတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ TNLA နှင့် တပ်မတော်တို့အကြား နှစ်ဖက်ထိတွေ့

TNLA- TMT တိုက်ပွဲ

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

တိုက်ခိုက်မှု ၁၁ကြိမ် ဖြစ်ပွားခဲ့သည်။ [\(PSLF/TNLA Link\)](#) [\(RFA Link\)](#) [\(VOA Link\)](#)

စက်တင်ဘာလ ၂၁ရက်နေ့တွင် မိုးကောင်းမြို့နယ် နမ္မတီးဒေသစိတ် ညောင်တောရွာထိပ်ရှိ တပ်မတော်ဂိတ်၌ ပြည်သူ့အချို့ကို ငွေပေးပြီးမှ ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။နမ္မတီးကျေးရွာမှ ဦးဖေါင်ဒါခါးသည် လယ်မှ လက်တွန်းလယ်ထွန်စက်မောင်းပြီးအပြန် ညောင်တောဂိတ်တွင် ထောက်ခံစာပါမပါ စစ်ဆေးခံရပြီး ငွေကြေး ပေးဆောင်ခဲ့ရကြောင်း ပြောပြခဲ့သည်။ [\(Kachinwaves Link\)](#)

HR Violation

မွန်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)၏ အဋ္ဌမအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ကော်မတီရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် အရပ်သားကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ [\(ကာကွယ်ရေးဦးစီးချုပ်ရုံး Link\)](#) [\(JMC Link\)](#)

JMC-S

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်နှင့် ဥရောပ သမဂ္ဂတို့ပူးပေါင်းပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂ္ဂယ်ခန်းမတွင် ကျင်းပခဲ့သည်။ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို စစ်ဘေးရှောင်ပြည်သူတွေ၊ နိုင်ငံရေးပါတီ နှင့် NGOs အဖွဲ့အစည်း တချို့အပါအဝင် ဒေသခံပြည်သူ အယောက် လေးရာဝန်းကျင် တက်ရောက်ခဲ့ကြသည်။ [\(RFA Link\)](#)

Peace Day
Kachin

'ဝ'လက်နက်ကိုင်အဖွဲ့(UWSA)နှင့် ပူးပေါင်းခြင်းကြောင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)အတွက် နိုင်ငံရေးအရ အားနည်းစေသည့်အပြင် ငြိမ်းချမ်းရေးလမ်းကြောင်း၌ အခက်အခဲပိုမိုကြုံတွေ့ရနိုင်သည် ဟုယူဆကြောင်းကချင်နစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်မှ ပြော ကြားသည်။"တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးကိုတော့ အပြစ်တော့ မဆိုလိုဘူး။ ဒါပေမဲ့ 'ဝ'နဲ့ဆိုရင် တော့ နိုင်ငံရေးမှာတော့ အမြတ်ရှိ ဖယ်လို့ ဖယ်ကြည့်ဘူး။ တခြား တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ လက်တွဲတာတော့ နိုင်ငံရေးမှာ ပိုအမြတ်ရှိဖယ်လို့ ကျွန်တော်ယုံကြည်တယ်" ဟု ဒေါက်တာခလမ်ဆမ်ဆွန်မှ ပြောသည်။ [\(7Day Link\)](#)

KBC

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (World Peace Day) အခမ်းအနားကို ကရင်ကျောင်းသားများကွန်ရက်(KSNG)နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO)တို့မှ ဦး ဆောင်ပြီး ထိုင်း-မြန်မာနယ် စပ်ရှိ အီတူးထွာ ပြည်တွင်းစစ်ရှောင် IDPs ဒုက္ခသည်စခန်းတွင် ကျင်းပခဲ့ရာ လူဦးရေထောင်ချီ ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဉ်သူ KSNG ဥက္ကဋ္ဌ စောထူးထူးမှ " ဒီနေရာ(အီတူးထွာ)ကို ရွေးလုပ်ရတဲ့အကြောင်းက ငြိမ်းချမ်းမှုပရိုဂရမ် နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲကို လူအများက မမေ့အောင်၊ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်း စဉ်တွေကို ဒီက လူတွေသိရှိအောင်လို့ပါ" ဟု ပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။ [\(KIC Link\)](#)

Peace Day
Kayin

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်မှုနည်းပါးနေပြီး ပိုမို ပါဝင်လာနိုင်ရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း Together For Peace ခေါင်းစဉ်ဖြင့် ဖားအံမြို့တွင် ၃ ရက်တာ ကျင်းပပြုလုပ်သည့် အမျိုးသမီးများဖိုရမ်မှ ထုတ်ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို နောက်ယှက်ဟန့်တားနေသည့် ပဋိပက္ခများအား ပိုမိုကြီးထွား လာစေရန် ဖန်တီးနေသူများ၏ လုပ်ရပ်များ အားလုံးကိုလည်းရုတ်ချကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ၊ လူမှုအသိုင်းအဝိုင်းများအကြားပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန် ဖန်တီးနေသူများ အားလုံးနှင့် ၎င်းတို့၏ လုပ်ရပ်များ အားလုံးကို အမျိုးသမီးများ အဖွဲ့ချုပ် WLB (မြန်မာနိုင်ငံ) မှ အပြင်းအထန်ရှုံ့ ချပြီး ထိုသူများကိုလည်း ထိရောက်စွာ အပြစ်ပေး အရေးယူရန်တောင်းဆိုခဲ့သည်။ [\(KIC Link\)](#) [\(NMG Link\)](#)

WLB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနား တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိရန် ပြည်နယ်နှင့်ဗဟိုအာဏာခွဲဝေရေးစနစ်ပါသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် တန်းတူအခွင့်အရေးရှိသော ဖက်ဒရယ်စနစ်မျိုး ကျင့်သုံးရန်လိုကြောင်း၊ နိုင်ငံရေး အခြေမရှာကြပဲ ကိုယ်အယူအဆသာ မှန်သည်ဟူသော လုပ်ရပ်နှင့်အကျင့်များကြောင့် ငြိမ်းချမ်းရေးမရပဲ တစ်ဆိုင်နေခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနောမိတူးကျာမှ ပြောကြားခဲ့သည်။ [\(7Day Link\)](#) [\(RFA Link\)](#)

KDP

စက်တင်ဘာ ၂၁ရက်နေ့ ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာဒုတိယဝန်ကြီး Mr. Iwao HOR II တို့ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ရခိုင်ဆိုင်ရာပြဿနာများကို ထည့်သွင်းပြောကြားခဲ့ပြီး၊ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကာ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူး Mr. Yukio SAITA နှင့်တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။ [\(SGMAH Link\)](#)

နိုင်ငံတကာ ဆက်ဆံရေး

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်နှင့် စစ်ရေးဆက်ဆံမှုကန့်သတ်ရန် အမေရိကန်အစိုးရမှ စဉ်းစားသုံးသပ်နေကြောင်း အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက တိုင်းမ်မဂ္ဂဇင်းသတင်းပတ်ဘိဆိုက်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ [\(MMSTD](#)

နိုင်ငံတကာ ဆက်ဆံရေး

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

		Link	
၂၂။	၂၂.၉.၂၀၁၇	<p>ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးဒေသတွင် လူ ၅၅၀၀ ကျော်ရှိသည့် ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာပြတ်နေပြီး ဒုက္ခသည် တွေအတွက် စားသောက်ရေး အခက်အခဲဖြစ်နေသည်ဟု စခန်းတာဝန်ခံ ဦးစောထွန်းမှ ပြောသည်။ "စားနပ်ရိက္ခာ အရပြတ်နေပြီ၊ ၉ လပိုင်း စားနပ်ရိက္ခာ တစ်ယောက်မှ မလာဘူးလေ၊ အစိုးရရော ပုဂ္ဂလိကရော မပေါ်လာကြဘူးလေ၊ အဲဒီ ၉ လပိုင်းအတွက်က ၂ ရက် ၃ ရက်အတွက်တော့ လုံလောက်မှု ရှိသေးတယ်" ဟု ဦးစောထွန်းမှ ပြောသည်။ (RFA Link) (BBC Link)</p> <p>JMC-U ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးအပြီး စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့ပြီး JMC-U ပြောခွင့်ရပုဂ္ဂိုလ်များက ရှင်းလင်းခဲ့သည်။ JMC တွင် အပစ်ရပ် နယ်မြေအတွင်း တိုင်းရင်းသားတပ်ဖွဲ့တွေနှင့်တပ်မတော် အကြား တိုက်ခိုက်မှုများ မဖြစ်စေရန် ဒေသတွင်း နှစ်ဘက်တပ်မှူးများ တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း၊ ဆွေးနွေးမှုသည် ပဋိပက္ခ မဖြစ်စေရန် အတွက် တွေ့ဆုံဆွေးနွေးမှုသာဖြစ်ပြီး အောင်မြင်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တွေ့ရလေ့ရှိသော နှစ်ဘက်နယ်မြေသတ်မှတ်ပိုင်းခြားမှုတွေလုပ်ဖို့ ဆိုသည့်ကိစ္စကိုတော့ တပ်မတော်ဘက်မှ သဘောမတူကြောင်း သိရသည်။ တတိယ စောင့်ကြည့်သည့်အင်အားစုတွေ ပါစရာမလိုသေးကြောင်း JMC-U ရဲ့ ပြည်ထောင်စုအဆင့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှ အစည်းအဝေးပထမနေ့တွင် ပြောဆိုထားပြီး လက်ရှိ ဖွဲ့စည်းထားသော JMC-S ငါးနေရာ အနက် ရှမ်းနှင့် ကရင်ရှိ JMC-S များတွင် အရပ်သား ကိုယ်စား လှယ် ၄ ဦးစီ ထပ်တိုး ခန့်အပ် သွားရန်လည်း ၁၂ ကြိမ်မြောက် JMC-U အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း လည်း ဆိုသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့ အောက်ခြေမြေပြင်ရှိ တပ်မှူးများ ယုံကြည်မှုတည်ဆောက်ရန်၊ စစ်ရေးတင်းမာမှုများ လျော့ချသွားစေရန်တို့ အတွက် မကြာခင်က တွေ့ဆုံသွားရန် JMC-U အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ (TaiFreedom Link) (BBC Link) (BBC Link) (7Day Link) (The Voice Link) (7Day Link) (MMST Link) (Mizzima Link)</p> <p>မေလပိုင်းက ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် အစည်းအဝေးမှ လူမှုရေးမူဝါဒ သဘောတူညီချက် ၄ ချက်ကိုချမှတ် သဘောတူနိုင်ခဲ့သော်လည်း လေးလကျော်လာသည်အထိ အကောင်အထည်ဖော်မှု နည်းပါးနေသေးကြောင်း ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဒုက္ကဋ္ဌ (၂) ဖြစ်သူ ဒေါ်နန်းဆေးဟာမှ ပြောဆိုခဲ့သည်။ လူမှုရေးမူဝါဒမှာ သဘောတူထားသည့် လက်နက်နှင့် ပဋိပက္ခတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာနေသူတွေ၊ သဘာဝဘေးကြောင့် နေရပ်စွန့်ခွာသူတွေကို နိုင်ငံတကာစံနှုန်းနှင့်အညီ စနစ်တကျ စီမံဆောင်ရွက် ပေးရေးနှင့် မိမိနေရပ်မှ အခြားနေရာကို သွားရောက်လိုသူတွေကို လူဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်ရေး အစီအမံတွေ ဆောင်ရွက်ပေးရေး ဆိုသည့် လုပ်ဆောင်ပေးနိုင်မှုတွေကို မတွေ့ရသေးကြောင်း နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးမှ ပြောသည်။ (DVB Link)</p> <p>ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တည်းခိုခန်းတွင် မူးယစ်ဆေးဝါးများနှင့် သေနတ်နှင့်အတူ ဖမ်းဆီးခံ ရသည့် စွန်မင်းဦးဆိုသူမှာ PNLO မှ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ခံလုံးဝမဟုတ်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ စက်တင်ဘာ ၂၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ (Mizzima Link)</p> <p>မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး စွပ်စွဲပြောကြားခဲ့သည်။ မြန်မာအစိုးရအနေဖြင့် မြေမြှုပ်မိုင်းအသုံးပြုမှုများကို အမြန်ဆုံးရပ်တန့်ပြီး မြေမြှုပ်မိုင်းပိတ်ပင်ရေးဆိုင်ရာ ၁၉၉၇ ခုနှစ် သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ကိုလည်း HRW အဖွဲ့က တောင်းဆိုခဲ့သည်။ (RFA Link)</p> <p>ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် ပစ်ခတ်ကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး (10th Pacific Armies Chiefs Con-ference) သို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့သည် စက်တင်ဘာလ ၂၂ရက်နေ့ ညပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ (MOI Link)</p>	<p>IDPs Kayin</p> <p>JMC-U</p> <p>21st Pinglong</p> <p>PNLO</p> <p>HR Violation</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p>
၂၃။	၂၃.၉.၂၀၁၇	<p>ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၆ခုတွင် နေထိုင်ကြသည့် နေရပ် စွန့်ခွာ ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်အား စားနပ်ရိက္ခာများအား ဆက်လက် ထောက်ပံ့ပေးပါရန် နိုင်ငံတကာအဖွဲ့အစည်းသို့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ကြေငြာချက်ထုတ်ပြန်ကာတောင်းဆိုခဲ့သည်။ ရှမ်းပြည်နယ် နှင့်ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာရှိသော ကောင်းမွန်မှန်း၊ လှိုင်တိုင်းလျန်း၊ လှိုင်လမ်၊ ကုန်းကျော်၊ လှိုင်ဆမ်ဆမ်၊ လှိုင်ကော်ဝမ်း စတဲ့ ဒုက္ခသည်စခန်း ၆ ခုမှ ဒုက္ခသည်တွေကို နိုင်ငံတကာ အလှူရှင်တွေ ကူညီထောက်ပံ့မှုများ ရပ်ဆိုင်းသွားမှာ ဖြစ်သည်။ အဆိုပါ စခန်းများသို့ အောက်တိုဘာလမှ စတင်ကာ ဥရောပသမဂ္ဂ(EU)မှ ထောက်ပံ့ကူညီမှုများ ရပ်ဆိုင်းမည်ဖြစ် သောကြောင့် ဒုက္ခသည်များ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အကူညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်မှပြောကြားခဲ့သည်။ "အဲဒီဒုက္ခသည်တွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ရဲ့ စံသတ်မှတ်ချက်အရ ဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း မခံရဘူး၊ သူတို့အနေနဲ့ ပြည်တွင်းကို ပြန်လာရင်ဦးတော့ သူတို့ရဲ့ မူရင်းရပ်ရွာတွေ မရှိတော့ဘူး၊ ရှိရင်တောင်မှပဲ ရွာဆိုးတွေ ဖြစ်နေပြီ၊ ပျက်စီးနေပြီ၊ နောက်</p>	<p>IDPs Shan</p>

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]

ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

		<p>သူတို့ရဲ့ လယ်ယာတွေ အကုန်လုံးနီးပါးက မျိုးစုံသော လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သိမ်းပိုက်ထားခြင်းကို ခံနေရတဲ့ အခါကျတော့ ပြန်လာဖို့က မလွယ်ဘူး။ သူတို့ရဲ့ စားဝတ်နေရေး၊ ရေရှည် တည်တံ့ရေးကို ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး စက်တင်ဘာ လကုန်ရဲ့ နောက်ပိုင်းဆိုရင် သူတို့ရဲ့ စားသောက်ရေးက အခက်အခဲ ဖြစ်သွားလိမ့်မယ်" ဟု ဦးစိုင်းလိတ်မှ ပြောသည်။ (The Ladies Link) (ရှမ်းသံတော်ဆင့် Link) (RFA Link)</p> <p>ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-5 (ပဲခူး) အဖွဲ့ဝင်များသည် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာသို့ စက်တင်ဘာ ၂၃ ရက်က သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် JMC-5 (ပဲခူး) ကော်မတီဝင်များက တစ်နိုင်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာပုံနှင့် NCA ပါ သဘောတူညီချက်များကို လူထုတွေ့ဆုံပွဲ တက်ရောက်လာသူများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ JMC ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံနှင့် တာဝန်များ၊ နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (Military Code of Conduct - COC) များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဇရပ်ကြီးကျေးရွာတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲမှာ JMC-5 (ပဲခူး) က ပြုလုပ်သည့် ဆဋ္ဌမ အကြိမ်မြောက် လူထုတွေ့ဆုံပွဲဖြစ်ပြီး JMC-5 (ပဲခူး) ကော်မတီဝင်များ၊ ထန်းတပင်မြို့နယ်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဇရပ်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူလူထု စုစုပေါင်း (၄၀၀) ကျော် ပါဝင်တက်ရောက်ခဲ့သည်။ (JMC Link)</p> <p>ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် နည်းပညာ အခြေပြု တိုင်ကြားချက် စီမံခန့်ခွဲရေး စနစ် (Compliant Management System - CMS) ကို စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် စတင် မိတ်ဆက်ခဲ့သည်။ (JMC Link)</p> <p>ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် Kachin Waves၊ ဧရာဝတီ နှင့် 7days သတင်းဌာန များ၏ Interview (Kachinwaves Link) (Kachin waves Link)</p>	<p>JMC-5</p> <p>JMC</p> <p>Interview</p>
၂၄	၂၄.၉.၂၀၁၇	<p>တပ်မတော်နှင့် (KIA) တို့၏ တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် တနိုင်းမြို့ပေါ်သို့ ရောက်ရှိနေသည့် ဒေသခံစစ်ဘေးဒုက္ခသည်များအနေဖြင့် အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများ ပိုမိုကြုံ တွေ့နေရပြီး ၎င်းတို့၏စားဝတ်နေရေးကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ များနှင့် အလှူရှင်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်နေသော်လည်းမလွယ်ကူကြောင်း၊ KBC အသင်းတော်ရှိ စစ်ဘေးရှောင် ၄၂၅ ဦး အတွက် တစ်နေ့ ဟင်းဖိုးရှစ်သောင်းကျပ်အသုံးပြုရာ တစ်ဦးလျှင် တစ်နေ့ ၁၉၀ ကျပ်ခန့်သာရှိသည်ဟု တနိုင်းကချင်နစ်ခြင်း အသင်းတော်မှ မေ့ဆရာဦးဘရန်မိုင်မှ ပြောသည်။ လက်ရှိတွင် တနိုင်းမြို့ရှိ KBC အသင်းတော်တွင် စစ်ဘေးရှောင် ၄၂၅ ဦး၊ ရိုမန်ကက်သလစ်အသင်းတော်တွင် ၁၀၈ ဦး၊ AG အသင်း တော် ၂၀၅ ဦး၊ ခရစ်တော်၏ အသင်းတော်တွင် ၂၀၅ ဦး စုစုပေါင်းအိမ်ထောင်စု ၂၆၈ စုမှ လူဦးရေ ၉၃၇ ဦးရှိသည်။ (7Day Link)</p> <p>အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ပျဉ်းမနားမြို့နယ်အတွင်း လူငယ်နှင့် ငြိမ်းချမ်းရေး စကားပိုင်း၊ ငြိမ်းချမ်းရေး ဝိတဇော်ဖြေပွဲ ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ပထမအကြိမ်ပြုလုပ်ခဲ့သည်။ လူငယ်နှင့်ငြိမ်းချမ်းရေးစကားပိုင်းကို ပျဉ်းမနားမြို့ လူငယ် ကွန်ရက်မှ ကြီးမှူး၍ ပျဉ်းမနားမြို့နယ် ပညာ ရေးဦးစီးဌာန၊ ပန်းချီပန်းပု အစည်းအရုံး၊ နေပြည်တော်ပိုင်အိမ်ဘီအေအသင်းနှင့် ကရင်ဖြူလူငယ် ကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ (Irrawaddy Link)</p>	<p>IDPs Kachin</p> <p>Internation Peace Day</p>
၂၅	၂၅.၉.၂၀၁၇	<p>ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဂျီဆားဒီကျေးရွာနေ ဦးမောင်ဝင်း၊ မိုင်ခွန်ကျေးရွာနေ ဦးစိုးဝင်းနှင့် ဦးလှ မောင်တို့သုံးဦးသည် စက်တင်ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်တွင် ပယင်းတူးဖော်ရန် မြေနေရာသွားရောက် ရှာဖွေစဉ် မိုင်ခွန်ကျေးရွာ၏အနောက်တောင်ဘက်၅ မိုင်ခန့်အကွာသို့အရောက်၌ တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ သုံးဦးလုံးတွင်မိုင်း စထိမှန်ဒဏ်ရာများရရှိခဲ့သည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး Link)</p> <p>ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မစ်ရှင်တို့သည် စက်တင်ဘာ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စတုတ္ထအကြိမ်၊ အလွတ် သဘောထပ်မံတွေ့ဆုံခဲ့သည် ငြိမ်းချမ်းရေးကော်မစ်ရှင်နှင့် DPN တို့မှ နှစ်ဘက်ကိုယ်စားလှယ်များသည် မပြီးပြတ်သေးသည့် UNFC-DPNမှ အဆိုပြုချက် (၈)ချက်အပေါ် အဓိကထားဆွေးနွေးခဲ့ပြီး သတ္တမအကြိမ် တရားဝင်တွေ့ဆုံရာတွင် ဆွေးနွေးသွားရမည့် (UNFC)ဘက်မှ အဆိုပြုထားသည့် NCA လက်မှတ်ထိုးရေး ဆိုင်ရာ အဆိုပြုချက်(၈) ချက်နှင့် Legal Binding ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် DPN ဘက်မှ အဆိုပြုထားသော အချက် ၈ ချက်ကို ပြေလည်အောင် ညှိနှိုင်းနိုင်ခြင်းမရှိသဖြင့် လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့ NCA ၂ နှစ်ပြည့်နေ့တွင် NCAလက်မှတ်ထိုးရေးရန် မဖြစ်နိုင် သေးကြောင်းDPN မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မဝေးမှ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲသို့ အစိုးရ၏ ငြိမ်းချမ်းရေးကော်မစ်ရှင်အဖွဲ့မှ ဦးအောင်စိုးအမျိုးပြုပီး အဖွဲ့ဝင်များအဖြစ် ဦးလှမောင် ရွှေ၊ ဦးမိုးဖော်ဦးနှင့် ဦးကျော်လင်းဦး တို့ ပါဝင်တက်ရောက်ပြီး UNFC-DPN အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ချဦးရယ် ဦးဆောင်ကာ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မဝေး၊ ဗိုလ်မှူးကြီး ဆေအွမ်၊ နာဗစ်ဘွန်၊ ဦးထွန်းဇော်၊ ဗိုလ်မှူးကြီးမင်းထွန်း၊ ဗိုလ်မှူးဟတ်ဟန်နှင့် ဒေါက်တာနိုင်ရွှေသိန်းတို့ ပါဝင်တက်ရောက်ခဲ့သည်။ (UNFC Link) (Mizzima Link) (Irrawaddy Link) (ArakanArmy Link)</p>	<p>မြေမြုပ်မိုင်း</p> <p>DPN - PC</p>

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

		<p>ပဋိပက္ခကြားက ရှမ်းပြည်နယ်ကို သြစတြေးလျ သတ္တုလုပ်ငန်း မျက်စိကျနေ (Irrawaddy Link)</p>	<p>တိုင်းရင်းသား ဒေသများရှိ အကြီးစားမြုပ်နှံမှု</p>
၂၆။	၂၆.၂၀၁၇	<p>ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်အောင် သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသည်မှာ သုံးလကျော်ကြာသည့်တိုင် အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံ ဖမ်းဆီးရမိရေးအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တို့မှဆောင်ရွက်နေသော်လည်း မဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ပစ်ခတ် သတ်ဖြတ်သူသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ စိုင်းတင့်ဖြစ်ကြောင်း JMC မှ ဖွဲ့စည်းထားသော စိစစ် အတည်ပြုရေး အဖွဲ့မှ တင်ပြထားသော်လည်း RCSS/SSA ဘက်မှ စိုင်းတင့် ဆိုသူမှာ မိမိတို့အဖွဲ့အတွင်း မရှိကြောင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းသည် RCSS မှ မဟုတ်ကြောင်း ငြင်းဆိုထားသည်။ (Irrawaddy Link)</p> <p>ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံ၍ နယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရန်းက ပြောသည်။ UWSA ဒုက္ခကူ ဦးလျှောက် မင်လုံနှင့် ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံမှုကို UWSA ဌာနချုပ် ပန်ဆန်းအခြေစိုက် 'ဝ' သတင်းဌာနက စက်တင် ဘာ ၂၈ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။ (7Day Link)</p> <p>(၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ညနေ ၆နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန်စည်ရင်းစာရင်းဗဟိုဌာန ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ်ကြီး မစ္စတာဟန်လျန်၊ သံအမတ်ကြီးများ၊ သံတမန်များ၊ တက်ရောက်ခဲ့သည်။ (MyanmarPresidentOffice Link) (MOI Link)</p>	<p>HR Violation</p> <p>UWSA – Sino Relation</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p>
၂၇။	၂၇.၉.၂၀၁၇	<p>စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင် မဲသပေါဒေသရှိ ပုသောနယ်ခြားစောင့်စခန်းကို ဒီကေဘီအေခွဲထွက်အဖွဲ့ဝင် ၅၀ ခန့်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ တိုက်ပွဲဖြစ်ပွားပြီး BGFမှ လေးဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်မှ ပြောသည်။ (7Day Link)</p> <p>ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံအရေးတွင် ပါဝင်ပတ်သက်နေသူများ တိုင်ပင် ဆွေးနွေးခြင်း (Stateholder Consultation) အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကြားတွင် တူညီသော နိုင်ငံရေးရပ်တည်ချက်ရရှိရေး၊ ညီညွတ်မှု နှင့်စုစည်းမှုရရှိရန် သဘောတူ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း (UNFC) တပ်ပေါင်းစု ဥက္ကဋ္ဌ နိုင်ဟံသာမှ ပြောဆိုခဲ့သည်။ (UNFC Link) (Mizzima Link) (Irrawaddy Link)</p> <p>စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် နေသယာယရေးရာရုံးမှ အာရှရေးရာနှင့် ပစ်ဖိတ်ဒေသ ဆိုင်ရာ Minister of State ၊ The Rt. Hon Mark Field MP တို့ တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စများကို ဆွေးနွေးခဲ့သည်။ (SC Office Link)</p>	<p>DKBA –BGF တိုက်ပွဲ</p> <p>UNFC</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p>
၂၈။	၂၈.၉.၂၀၁၇	<p>နမ္မတူမြို့နယ် ကုန်းပေါင်းရွာဟောင်း မန်ပုံကျေးရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်းစုနှင့် တပ်မတော် တပ်မစစ် ခမရ ၃၁၀ တို့ နှိပ်ကွပ် နှာရီမှ ၁၃၅ နှာရီထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက် ၂ ဦးကျဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကာ TNLA ဘက်မှ ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလအတွင်း နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှု ၁၂ ကြိမ် ရှိပြီဖြစ်သည်။ (PSLF/TNLA Link)</p> <p>ကရင်ပြည်နယ် လိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသတွင် လူ ၅၅၀ ကျော်ရှိသည့် ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာ ပြတ်နေသည်မှာ ၃ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးထွန်းမှ ပြောသည်။ လက်ရှိတွင် မြိုင်ကြီးငူဆရာတော်ထံမှ ဆန်အိတ် ၂၀၀ ချေးထားပြီး ဒုက္ခသည်တွေကို ကျွေးမွေးနေ ရကြောင်း၊ စခန်းမှာ တစ်ရက်ကို ဆန်အိတ် ၃၀ ကုန်သောကြောင့် ချေးထားသည့် ဆန်အိတ်များကုန်သွားလျှင် မည်သို့ ဆက်လုပ်ရမည်ကို မသိကြောင်းလည်း ဦးထွန်းမှ ပြောသည်။ (RFA Link)</p>	<p>TNLA – TMT တိုက်ပွဲ</p> <p>IDPs Kayin</p>

မြန်မာ့အရေးလေ့လာသူများအဖွဲ့ [Burma Monitor]
ငြိမ်းချမ်းရေးဖြစ်စဉ်ရက်စွဲစဉ်မှတ်တမ်း၊ အတွဲ(၂)၊ စက်တင်ဘာ၊ ၂၀၁၇

		<p>တနင်္ဂနွေနှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် ပယင်းမော်သို့ ပယင်းတူးရန် မြေနေရာသွားရာသည့် ဒေသခံသုံးဦး မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု တနင်္ဂနွေမရေစခန်းမှ တာဝန်ကျရတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။ "မနေ့က ကျွန်တော်တို့သိ တာတော့ သုံးယောက်ထိတာ၊ ဒဏ်ရာကတော့ သိပ်မပြင်းပါဘူး။ ပေါက်တာပြီ တာပေါ့။ လော လောဆယ်တော့ တနင်္ဂနွေဆေးရုံမှာ ဆေးရုံတက်နေတာ"ဟု ပြောကြားခဲ့သည်။ (7Day Link) (တာကွယ်ရေးဦးစီးချုပ်ရုံး Link)</p>	မြေမြုပ်မိုင်း
၂၉။	၂၉.၉.၂၀၁၇	<p>စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိနေသည့် မြိုင်ကြီးငှုစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်ကြောင်း စစ်ရှောင်စခန်း အတွင်း ရေးမှူး ကိုအောင်ဝင်းထွန်းမှပြောသည်။ စက်တင်ဘာလဆန်းကတည်းက အလှူရှင်များလာရောက်မှုမရှိတော့ကြောင်း အစိုးရဘက်ကို အကြောင်းကြား ထားသော်လည်း တစ်စုံတစ်ရာ ပြန်လည်အကြောင်းပြန်ခြင်းမျိုးလည်းမရှိသေးကြောင်း၊ "ပြန်ဖို့ဆိုတာလည်း အခြေအနေလည်း မပေး၊ နေဖို့ဆိုတာ လည်း အခက်ခဲအတော်များတာပေါ့။ နောက်တစ်ရက်နှစ်ရက်မှ အလှူရှင်မလာရင် ကျွန်တော်တို့ကတော့ ဘယ်လို လုပ်ရမလဲ ပြောတော့ ပြောမတတ်ဘူးပေါ့။ ဘုန်းကြီးဆန်ကယူစားရတာပေါ့ အခု" ဟု ကိုအောင်ဝင်းထွန်းမှပြောသည်။ (Mizzima Link)</p> <p>ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်ကို လူမျိုးရေးရှင်းလင်းမှု လုပ်ဆောင်နေသည်ဟူ၍ ကုလသမဂ္ဂနှင့် အနောက်အုပ်စု အင်အားကြီးနိုင်ငံအချို့မှစွဲစွဲထားသော်လည်း ဩစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှု ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း ဆစ်ဒနီမောနင်းဟာရဲလ် သတင်းစာတွင် စက်တင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားသည်။ မြန်မာ့တပ်မတော်ကို ကိုယ့်နယ်ပယ် ကိုယ်ပိုင်နိုင်ငံသည့် ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် နိုင်ငံတကာ စည်းမျဉ်း ဥပဒေများလိုက်နာသည့် တပ်မတော်အဖြစ် မြှင့်တင်ရေးအတွက် ဩစတြေးလျနိုင်ငံမှ မြန်မာ့တပ်မတော်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်နေကြောင်း ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားသည်ဟု သတင်းစာတွင်ဖော်ပြထားသည်။ (mmstd Link)</p> <p>ငြိမ်းချမ်းရေးဖြစ်စဉ်တွင် UNFC အနေဖြင့် အားလုံးပါဝင်ရေးကိုလိုလားပြီး တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူစာချုပ်ထိုးသည့်အခါ တနိုင်ငံလုံး လွှမ်းမိုးသည့် အပစ်ရပ်ရေးဖြစ်ဖို့လိုကြောင်း၊ မြောက်ပိုင်းအဖွဲ့တွေနှင့် ပြေလည်မှုရေစခင်သလို UNFC၏မူဘောင် ကိုးချက်မှာ နံပါတ်တစ်အချက်က တနိုင်ငံလုံး အပစ်ရပ်ရေးကို အဆိုပြုထားခြင်းဖြစ်သည်ဟု UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် မှပြောကြားခဲ့သည်။ (BBC Link)</p> <p>ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) နှင့် ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲအဖွဲ့ (JPF) တို့သည် စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် တွေ့ဆုံခဲ့သည်။ (JMC Link)</p> <p>ငြိမ်းချမ်းရေးကော်မရှင် နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှင်ဖွဲ့မှ ကိုယ်စားလှယ်များ (စက်တင်ဘာ ၂၉ ရက်)တွင်တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် နှစ်ဖက်အဆင့်မြင့်ခေါင်းဆောင် များ တက်ရောက်ရမည့် NCA အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)အမြန်ဆုံး ကျင်းပနိုင်ရေး၊ လာမည့် အောက်တို ဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA လက်မှတ်ရေး ထိုးမှု ၂ နှစ်ပြည့်နှစ်ပတ်လည်ပွဲ ကျင်းပရေးနှင့် လာမည့် ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေး၌ နိုင်ငံရေးဆိုင်ရာ သဘောတူညီ ချက်များ ချမှတ်နိုင်ရေးတို့ကို အဓိကထားဆွေးနွေးမည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက် ရေးအဖွဲ့ ချုပ်(PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။ (7day Link)</p>	<p>IDPs Kayin</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>UNFC</p> <p>JMC-U – JPF</p> <p>PC – NCA EAOs</p>
၃၀။	၃၀.၉.၂၀၁၇	<p>ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေစဉ် ယခင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဆုပေးအပ်ခဲ့သည့် အောက်စ်ဖိုးဒ် တက္ကသိုလ်မှ ၎င်း၏ပုံတူပန်းချီကို ဖယ်ရှားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ဖယ်ရှားကာ ဂျပန်ပန်းချီကား တစ်ချပ်ဖြင့် အစားထိုးခဲ့ သည်ဟု အောက်စ်ဖိုးဒ် တက္ကသိုလ်မှ ပြောသည်။ (7day Link) (Eleven Link)</p> <p>ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဦးဆောင်ကျင်းပနေသည့် Stakeholder Consultation အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ တွင် နောက်ဆုံးရက်အဖြစ်ဆွေးနွေးခဲ့သည်။ (NMG Link)</p>	<p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>UNFC</p>